

အပိုင်း (၁)

ဘဏ်၏အချက်အလက်များ

• ဘဏ်အမည်	
• ဘဏ်ခွဲ	
• လိပ်စာ	
• တာဝန်ခံအမည်	
• ဖုန်းနံပါတ်	

အာမခံအချက်အလက်များ

• Credit Guarantee Insurance Policy အမှတ်	
• အာမခံထုတ်ပေးသည့် နေ့စွဲ	

ချေးငွေရယူသူ၏အချက်အလက်များ

• ချေးငွေရယူသူအမည်	
• လုပ်ငန်းအမည်	
• ချေးငွေစာရင်းအမှတ်	
• ချေးငွေအတည်ပြုသည့် နေ့စွဲ	

ချေးငွေအချက်အလက်များ

• မူလချေးငွေပမာဏ (ကျပ်)	
• ကျန်ရှိသည့်အရင်းငွေ (ကျပ်)	
• ကျန်ရှိသည့်အတိုးငွေ (ကျပ်)	
• တောင်းခံသည့် စုစုပေါင်းပမာဏ (ကျပ်)	

လျော်ကြေးတောင်းခံရသည့်အကြောင်းရင်း

ချေးငွေရယူသူသည် ချေးငွေစာချုပ်ပါ သတ်မှတ်ချက်များနှင့်အညီပြန်လည်ပေးဆပ်ရန် ပျက်ကွက်ခဲ့ပါသည်။ ဘဏ်မှအကြိမ်ကြိမ် သတိပေးခြင်း၊ တောင်းခံခြင်းနှင့် ပြန်လည်ရရှိရေး ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သော်လည်း ချေးငွေကျန်ငွေကို ယနေ့အချိန်ထိ ပြန်လည်ရရှိခြင်း မရှိသေးပါ။

• ပျက်ကွက်သည့်နေ့စွဲ	
• ပေးဆပ်ရန်နောက်ကျသည့်ရက်ပေါင်း	
• ဘဏ်မှဆောင်ရွက်ခဲ့သော ပြန်လည်ရရှိရေး လုပ်ငန်းစဉ်များ	
• ချေးငွေရယူသူ၏ လက်ရှိအခြေအနေ	

လျော်ကြေးတောင်းခံသည့်ပမာဏ

Credit Guarantee Insurance Policy ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အောက်ပါပမာဏအား လျော်ကြေးအဖြစ် တောင်းခံအပ်ပါသည်။

• အကြောင်းအရာ

• ပမာဏ (ကျပ်)

• ကျန်ရှိသည့်အရင်းငွေ

• အာမခံအကျိုးဝင်သည့် အတိုးငွေ

• စုစုပေါင်းတောင်းခံငွေ

ပူးတွဲတင်ပြသည့် စာရွက်စာတမ်းများ

• ချေးငွေစာချုပ်

• ချေးငွေအတည်ပြုချက်စာရွက်စာတမ်းများ

• အာမခံလက်မှတ်/ Policy မိတ္တူ

• ချေးငွေပြန်လည်ပေးဆပ်မှု အစီအစဉ်

• ကျန်ငွေစာရင်းရှင်းတမ်း

• သတိပေးစာများ / တောင်းခံစာများ

• ပြန်လည်ရရှိရေး ဆောင်ရွက်မှုမှတ်တမ်းများ

• လုပ်ငန်းအစီအစဉ် (Business Plan)

• အခြားထောက်ခံစာ စာရွက်စာတမ်းများ

မှန်ကန်ကြောင်းအတည်ပြုချက်

• ဤလျော်ကြေးတောင်းခံလွှာတွင် ဖော်ပြထားသော အချက်အလက်များသည် မှန်ကန်တိကျကြောင်း နှင့် Credit Guarantee Insurance Policy ပါ သတ်မှတ်ချက်များနှင့်အညီ လိုအပ်သော ပြန်လည်ရရှိရေးဆောင်ရွက်မှုများကို ဘဏ်မှဆောင်ရွက်ပြီး ဖြစ်ကြောင်း အတည်ပြုပါသည်။

ဘဏ်၏တာဝန်ရှိသူ

အမည် : _____

ရာထူး : _____

ဘဏ်အမည် : _____

နေ့စွဲ : _____

လက်မှတ် : _____

အပိုင်း (၂)

တရားစွဲဆိုမှု အခြေအနေ (Litigation Status)

- ချေးငွေ အရင်း/အတိုး စတင်ပျက်ကွက်သည့်နေ့ : [DD/MM/YYYY]
- ဆုံးရှုံးမှုပေါ်ပေါက်သည့်နေ့ (ရက် ၉၁ ရက်မြောက်နေ့) : [DD/MM/YYYY]
- တရားရုံးတွင် တရားစွဲဆိုမှု မှတ်ပုံတင်သည့်နေ့ : [DD/MM/YYYY]
- တရားရုံးအမှုတွဲအမှတ် (Case Number)

လျော်ကြေးငွေ တွက်ချက်မှုဇယား (Statement of Claim Calculation)

စဉ်	အကြောင်းအရာ	ပမာဏ (ကျပ်)
၁.	ချေးငွေအမှန်တကယ် ပျက်ကွက်သွားသော အရင်းပမာဏ	
၂.	(၃) လစာအတွက် တွက်ချက်ထားသော အတိုးပမာဏ	
၃.	စုစုပေါင်း ခန့်မှန်းခြေ ဆုံးရှုံးမှုပမာဏ	
၄.	ကနဦးလျော်ကြေး တောင်းခံငွေ (အရင်း ၅၀% + ၃ လစာအတိုး)	

အာမခံထားသူဘဏ်၏ ကတိဝန်ခံချက်နှင့် လက်မှတ် (Lender Declarations & Undertaking)

က။ တရားစွဲဆိုမှုအရ ချေးငွေရယူသူထံမှ ပေးသွင်းရန် ပျက်ကွက်ခဲ့သော ငွေများအား (collateral auction သို့မဟုတ် အခြားနည်းလမ်းဖြင့်) ပြန်လည်ရရှိပါက အာမခံကုမ္ပဏီမှ ကြိုတင် ထုတ်ပေးထားသော လျော်ကြေးငွေများကို ပြန်လည်ရှင်းလင်းပေးမည် ဖြစ်ကြောင်း ကတိပြုပါသည်။

- ဘဏ်တာဝန်ခံအမည်နှင့် ရာထူး : _____
- လက်မှတ်နှင့် ရုံးတံဆိပ် : _____
- ရက်စွဲ: [DD/MM/YYYY] : _____

အပိုင်း (၃)

တရားစွဲဆိုမှု အခြေအနေ (Litigation Status)

• ချေးငွေ အရင်း/အတိုး စတင်ပျက်ကွက်သည့်နေ့	: [DD/MM/YYYY]	
• ဆုံးရှုံးမှုပေါ်ပေါက်သည့်နေ့ (ရက် ၉၁ ရက်မြောက်နေ့)	: [DD/MM/YYYY]	
• တရားရုံးတွင် တရားစွဲဆိုမှု မှတ်ပုံတင်သည့်နေ့	: [DD/MM/YYYY]	
• တရားရုံးအမှုတွဲအမှတ် (Case Number)		
• တရားရုံး အမိန့်ချသည့်နေ့	: [DD/MM/YYYY]	

လျော်ကြေးငွေ တွက်ချက်မှုဇယား (Statement of Claim Calculation)

စဉ်	အကြောင်းအရာ	ပမာဏ (ကျပ်)
၁.	ချေးငွေအမှန်တကယ် ပျက်ကွက်သွားသော အရင်းပမာဏ	
၂.	(၃) လစာအတွက် တွက်ချက်ထားသော အတိုးပမာဏ	
၃.	စုစုပေါင်း ခန့်မှန်းခြေ ဆုံးရှုံးမှုပမာဏ	
၄.	ကနဦးလျော်ကြေး တောင်းခံငွေ (အရင်း ၅၀% + ၃ လစာအတိုး)	
၅.	တရားရုံး အနိုင်ဒီဂရီရရှိငွေ	
၆.	အပေါင်ပစ္စည်းများ ရောင်းရငွေ	
၇.	အာမခံကုမ္ပဏီမှ နောက်ဆုံးကျခံရမည့် အသားတင်လျော်ကြေး	
၈.	အာမခံကုမ္ပဏီသို့ ပြန်လည်ပေးသွင်းရမည့် ပမာဏ	

- ဘဏ်တာဝန်ခံအမည်နှင့် ရာထူး : _____
- လက်မှတ်နှင့် ရုံးတံဆိပ် : _____
- ရက်စွဲ [DD/MM/YYYY] : _____